



COVID-19 ကာကွယ်ဆေးထိုးထားပြီးကြောင်း အထောက်အထား ရယူပါ

သင်၏ immunisation history statement (ကာကွယ်ဆေး သမိုင်းကြောင်း မှတ်တမ်း) သည် သင်၏ COVID-19 ကာကွယ်ဆေးထိုးထားသည့် အခြေအနေကို မှတ်တမ်းတင်ထားသည်။

သင့်မှတ်တမ်းကို ရယူရန် အလွယ်ကူဆုံးနည်းလမ်းမှာ အွန်လိုင်းကို အသုံးပြုခြင်းဖြင့် -

- myGov မှတစ်ဆင့် သင်၏ Medicare online (မက်ဒီကဲ အွန်လိုင်း) စာရင်းမှဖြစ်စေ
- Express Plus Medicare မိုဘိုင်းအက်ဖ်မှဖြစ်စေ ဖြစ်ပါသည်။

သင်၏ immunisation history statement ကို မည်ကဲ့သို့ ရယူမည်

myGov မှတစ်ဆင့် သင်၏ Medicare online စာရင်းကို အသုံးပြုခြင်းဖြင့်-

1. myGov ကို စာရင်းဝင်ပြီး **Medicare** ကို ရွေးပါ။
2. **Immunisation history** ခေါင်းစည်းတွင် **View statement** ကို ရွေးပါ။
3. သင့်အမည်ကို ရွေးပြီး **View history statement (PDF)** ကို ရွေးပါ။

Express Plus Medicare မိုဘိုင်းအက်ဖ်ကို အသုံးပြုခြင်းဖြင့်-

1. အက်ဖ်ကို စာရင်းဝင်ပါ။
2. **Services** မှ **Immunisation history** ကို ရွေးပါ။
3. သင့်အမည်ကို ရွေးပြီး **View history statement (PDF)** ကို ရွေးပါ။

အကယ်၍ သင် immunisation history statement ကို အွန်လိုင်းဖြင့် မရနိုင်လျှင် သို့မဟုတ် အကူညီလိုလျှင် **1800 653 809** ကိုဖုန်းဆက်ပါ။

သင့်တွင် Medicare အွန်လိုင်း စာရင်း မရှိလျှင်

Medicare အွန်လိုင်း စာရင်းဖွင့်ရန် Medicare ကို သင်၏ myGov နှင့် ချိတ်ဆက်ပေးရန် သင် လိုအပ်သည်။

myGov စာရင်းကို ဝက်ဘ်ဆိုက် **my.gov.au** တွင် စာရင်းဝင်ကြည့်ပါ သို့မဟုတ် စာရင်းအသစ်ဖွင့်ပါ။

ထို့နောက် သင် အောက်ပါတစ်နည်းနည်းဖြင့် Medicare ကို ချိတ်ဆက်ပေးနိုင်သည်-

- သင့် Medicare ကတ်နံပါတ်နှင့် သင့် Medicare history မှ အချက်အလက်များ
- Medicare မှ ထုတ်ပေးထားသည့် အချိတ်အဆက်လုပ်မည့် ကုဒ်နံပါတ်။

Medicare ကို myGov နှင့် ချိတ်ဆက်ခြင်း အကူညီအတွက် **servicesaustralia.gov.au/medicareguides** တွင်ကြည့်ပါ။

သင်၏ Medicare ဆက်သွယ်ရမည့် ဆက်သွယ်ရေးလမ်းကြောင်းများကို အချိန်နှင့်တစ်ပြေးညီဖြစ်အောင် လုပ်ထားပါ

သင်၏ Medicare ဆက်သွယ်ရမည့် ဆက်သွယ်ရေးလမ်းကြောင်းများကို အချိန်နှင့်တစ်ပြေးညီဖြစ်အောင် လုပ်ထားရန် အရေးကြီးသည်။ သင် Medicare အွန်လိုင်း စာရင်း သို့မဟုတ် Express Plus Medicare မှီဘိုင်းအက်ဖ် ကို အသုံးပြုခြင်းဖြင့် သင်၏အသေးစိတ်အချက်များကို ကြည့်ရှုနိုင်ပြီး အချိန်နှင့်တစ်ပြေးညီဖြစ်အောင် ပြင်ဆင်ပေးနိုင်သည်။

သင် Medicare သို့မဟုတ် Department of Veterans' Affairs (DVA) ကို မရထိုက်နိုင်လျှင်

သင့်အနေဖြင့် My Health Record မှတစ်ဆင့် immunisation summary ရရှိရန် ကျွန်ုပ်တို့ထံမှ Individual Healthcare Identifier (IHI) တစ်ခုကို တောင်းခံနိုင်သည်။ အချက်အလက်အပိုအတွက် servicesaustralia.gov.au/ihl တွင်ကြည့်ပါ။ COVID-19 နောက်ဆုံး သတင်းများနှင့် အကြံဉာဏ်ကို australia.gov.au တွင်ကြည့်ပါ။

ပိုမိုသိရှိလိုသော အချက်အလက်များအတွက်

- Medicare ဝန်ဆောင်မှုများအကြောင်းကို သင့်ဘာသာစကားဖြင့် ကျွန်ုပ်တို့အား ပြောဆိုရန် Translating and Interpreting Service (TIS National) ကိုဖုန်း 131 450 ဖြင့်ခေါ်ပါ။
- အင်္ဂလိပ်ဘာသာစကားဖြင့် အချက်အလက်အပိုကို servicesaustralia.gov.au/ihl တွင်ကြည့်ပါ။
- servicesaustralia.gov.au/yourlanguage သို့ဝင်ရောက်ပါ။ ၎င်းတွင် သင်သည် အချက်အလက်များကို သင့်ဘာသာစကားဖြင့် ဖတ်နိုင်သည်။ နားထောင်နိုင်သည် သို့မဟုတ် ဗီဒီယိုကြည့်နိုင်ပါသည်။
- ဝန်ဆောင်မှုဌာန တစ်ခုသို့ သွားရောက်ပါ။

မှတ်ချက်- ဩစတြေးလျနိုင်ငံ မည်သည့်နေရာမှမဆို သင့်အိမ်ဖုန်းမှ ဖုန်း '13' နံပါတ်များသို့ ခေါ်သော ဖုန်းခေါ်ခများကို ပုံသေနှုန်းဖြင့် ကျခံရပါသည်။ အဆိုပါဖုန်းခေါ် နှုန်းမှာ ဒေသပြောကျသင့်ငွေ ကွဲလွဲမှု ရှိကောင်းရှိနိုင်ပြီး တယ်လီဖုန်းကုမ္ပဏီ အချင်းချင်းတွင်လည်း ကွဲလွဲကောင်း ကွဲလွဲနိုင်သည်။ သင့်အိမ်ကြီးဖုန်းမှ '1800' ဖုန်းနံပါတ်များသို့ ခေါ်သော ဖုန်းခေါ်ခများမှာ အခမဲ့ဖြစ်သည်။ အများပြည်သူဖုန်းနှင့် မှီဘိုင်းဖုန်းများမှ ခေါ်သောဖုန်းခေါ်ခြင်းများကို အချိန်တိုင်းတာထားနိုင်ပြီး ပိုမိုကြီးမြင့်သော နှုန်းဖြင့် ကျခံရနိုင်သည်။